



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဇူလိုင် ၁၉ ရက်**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 08 2196 2258, E-mail:kcsn2010@gmail.com

ဩဂုတ် ၄ ရက်၊ ၂၀၂၁ ခုနှစ်  
 ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဇူလိုင် ၁၉ ရက်  
 ဩဂုတ် ၁ ရက်၊ ၂၀၂၁ ခုနှစ်  
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကော်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဇူလိုင် ၁၈	ဇူလိုင် ၁၉-ဩဂုတ် ၁	စုစုပေါင်း
၁	သတ်ဖြတ်ခံရခြင်း	၈၂		၈၂
၂	ဖမ်းဆီးခံရခြင်း	၁၃၂	၃	၁၃၅
၃	ထိခိုက်ဒဏ်ရာရခြင်း	၁၀၂		၁၀၂
၄	<b>အဆောက်အအုံများ</b> <b>ပျက်စီးဆုံးရှုံးမှုများ</b>			
	လှိုင်ကော်မြို့	၇		၇
	ဒီးမော့ဆိုမြို့	၁၆၅		၁၆၅
	ဖယ်ခုံမြို့	၄၈	-	၄၈
၅	<b>ထုတ်ပယ်ခြင်းခံရသော</b> <b>CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>Total dismissed</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း				
စဉ်	မြို့နယ်	ခန့်မှန်းဦးရေ. ဧပြီလိုင် ၁၈ ရက်နေ့ အထိ	IDPs အသစ် ဧပြီလိုင် ၁၈ - ဩဂုတ် ၁	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၂၂၃၁၁		၂၂၃၁၁
၂	ဒီးမော့ဆို	၅၅၂၆၅		၅၅၂၆၅
၃	ဖရူဆို	၂၇၂၉		၂၇၂၉
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၃၀၀၀၀		၃၀၀၀၀
၆	ရှားတော	၇၂၉		၇၂၉
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၂၉၂၉	၈၁၂	၃၇၄၁
	<b>စုစုပေါင်း</b>	<b>၁၁၈၉၆၃</b>	<b>၈၁၂</b>	<b>၁၁၉၇၇၅</b>



- ဖမ်းဆီးခြင်း

စစ်ကောင်စီအာဏာသိမ်းသည့် အချိန်မှစပြီး ကရင်နီပြည်တွင် ဖမ်းဆီးခံရသည့် လူဦးရေသည် ၁၃၂ ဦးမှ ပြီးခဲ့သည့်သတင်းနှစ်ပတ်အတွင်း ၁၃၅ ဦးအထိ တိုးလာခဲ့သည်။ ဖမ်းဆီးခံရ သူသုံးဦးအထဲတွင် အမျိုးသမီးငယ် တဦးအပါအဝင်ဖြစ်ပြီး မိမိဆန္ဒအလေ့အကျင့် စေတနာ့ ဝန်ထမ်းအဖြစ် ကူညီမှုတွင် ပါဝင်သော သူဖြစ်ကာ အိုင်ဒီပီများအား အကူအညီပေးရန် သွားနေချိန် ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။

- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ ရန်လိုတိုက်ခိုက်မှုများ

စစ်ကောင်စီတပ်များသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် စစ်ဘေးရှောင်သူများ နေထိုင်ရန်နေရာဒေသသို့ နယ်မြေရှင်းလင်းမှုများ ဆက်လက် ပြုလုပ်လာနေသည့်အတွက် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ တိုက်ပွဲများအချိန်မရွေး ဖြစ်ပေါ်လာ နိုင်ကြောင်း ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် နန်းဖဲကျေးရွာအုပ်စု၊ ကလိလျားကျေးရွာအနီး တပ်ချထားသော စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် ကျေးရွာသို့ပစ်ခတ်ခဲ့သည့်အပြင် ထိုတရက်တည်းတွင် ဘောလခဲ အခြေစိုက် စစ်ကောင်စီတပ်သည်ဘောလခဲမှ ၁၀ လိုမီတာခန့် အကွာရှိ နန်းဖဲကျေးရွာသို့ အမြောက်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများ ပစ်ခတ်ပြီးချိန်တွင် တိုက်ပွဲများဖြစ်ပွားသည့် တော်ခူ၊ ကလိလျား၊ နန်းဖဲကျေးရွာများမှတစ်ဆင့် ဖရူဆိုမြို့နယ် ထားလဲကျေးရွာအထိ စစ်ကောင်စီတပ်များသည် အရပ်ဝတ်များဖြင့် လှည့်လည်သွားလာ လှုပ်ရှားလျက်ရှိသည်။ လက်ရှိတွင် ကလိလျားနှင့် နန်းဖဲကျေးရွာမှ ရွာသူ၊ သားများသည် တောထဲတွင် ထွက်ပြေးပုန်းရှောင်နေကြရသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်သည် ဖရူဆိုသို့ အကြောင်းမဲ့ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်။ ဖရူဆို ဒေသခံများသည် ရုတ်တရက် လက်နက်ကြီး ပေါက်ကွဲသံများ ကြားနေကြရပြီး ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု မရှိချေ။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ (၄:၀၀ နာရီ) အချိန်တွင် လွိုင်ကော်မြို့နယ်၊ ကယန်းသာယာရွာနှင့် ကျောက်ကုန်းကျေးရွာအနီး ရိက္ခာနှင့်တပ်အင်အား အပြည့် သယ်ဆောင်လာသော စစ်ကောင်စီတပ် ယာဉ်တန်းအားကေအဲန်ပီပီတပ် နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်များမှ ချုံခိုတိုက်ခိုက်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နေ့လည် ၁၁:၄၅ နာရီအချိန်တွင် ကေအဲန်ပီပီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တို့သည် စစ်ကောင်စီတပ်နှင့် လွိုင်ကော်မြို့နယ် ဖတီမာကျေးရွာ၊ ဒေါမူကလားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လွိုင်ကောင်ဒကစ နှင့် ရပခတို့၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် ခလရ ၂၆၁၊ ခရလ ၂၅၀ တို့သည် လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအုပ်စုနှင့် ပါကျဲကျေးရွာအုပ်စုအတွင်း ရှိသော စစ်ဘေးရှောင်စခန်းများသို့ ဦးတည်လာခဲ့ခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားခြင်း ဖြစ်သည်။

• **နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူနှင့် လူသားချင်းကူညီထောက်ပံ့မှု အခြေအနေ**

အသစ်ထပ်မံထွက်ပြေးလာသော ရွာသား ၈၁၂ ဦးသည် ဘောလခဲမြို့နယ်၊ ကလိလျားနှင့် နန်းပဲကျေးရွာမှ ရွာသားများဖြစ်ကြပြီး စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် လက်နက်ပစ်ခတ် တိုက်ခိုက်ခြင်းများကြောင့် ကရင်နီပြည်မှ မြို့နယ်အားလုံးနှင့် ဖယ်ခုံမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်သူ ဦးရေအားလုံးပေါင်းမှာ ၁၂၀၀၀ ဦးအထိတိုးလာခဲ့သည်။ ထို့ကြောင့် စစ်ဘေးရှောင်သူများသည် အစားအသောက်၊ ဆေးဝါးနှင့် နေရာထိုင်ခင်းများ လိုအပ်မှုများစွာ ရှိပါသည်။

အချို့သော ကျေးရွာမှ ပြည်သူများသည် မိမိကျေးရွာသို့ ပြန်လာနေထိုင်ကာ အိမ်ခြံ၊ လယ်ယာများ လုပ်ကိုင်နေကြသော်လည်း တိုက်ပွဲများတကျော့ပြန် ဖြစ်ပွားလာနိုင်သည့်အတွက် ၎င်းတို့၏ ကလေးများသည် တောထဲတွင်သာ ဆက်လက်ရှိနေကြသေးသည်။ ထို့ကြောင့် စစ်ဘေးရှောင် စခန်းများတွင် ကလေးများအတွက် မိုးကာဖြင့် စာသင်ကျောင်းများ ဆောက်လုပ်ပေးကြရသည်။



အိုင်ဒီပီကျောင်း



အိုင်ဒီပီစခန်းမှ နေစရာများ

“မိဘတွေက ပြန်လိုက်သွားလိုက်ပါပဲ။ အိမ်တွေ၊ခြံတွေ၊ လယ်ယာတွေ ပြန်လုပ်ရင်း ပြန်သွားကြတယ်။ အခြေအနေကောင်းပြီ ဆိုပြီး ပြန်သွားကြတာမဟုတ်ပါဘူး၊ တိုက်ပွဲဘယ်အချိန်ပြန်ဖြစ်မလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေရှိလျက်နဲ့ ပြန်ကြတာ။ တိုက်ပွဲဖြစ်လို့ စစ်တပ်က လာပြီးညှင်းပန်းနှိပ်စက်ခံရမှာ စိုးရိမ်လို့ အတည်ပြန်မနေကြသေးဘူး။ အဓိက က

စစ်တပ်ကို ကြောက်လို့ပါ” ဟု ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာမှ ရွာသားတဦးက ပြောပါသည်။

အချို့သော ကျေးရွာများသည် ယခင်ထွက်ပြေးတိမ်းရှောင်နေရသည့် နေရာများထက် ပိုမိုလုံခြုံသော နေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အခြားနေရာသို့ ရွှေ့ပြောင်း နေထိုင်ကြသောကြောင့် ၎င်းတို့အားကူညီထောက်ပံ့သူများအတွက် ပိုမိုအခက်အခဲ ဖြစ်စေသည်။

• ကရင်နီပြည်၏ ကိုဗစ်အခြေအနေ

ကရင်နီပြည်၏ ကိုဗစ်အခြေအနေ (စကစ ကျန်းမာရေးဌာန)

ရက်စွဲ	ကိုဗစ် ပိုးတွေ့ လူနာ	သေးဆုံးသည့် ဦးရေ
ဇွန် ၁၅ မှ ဇူလိုင် ၁၈၊ ၂၀၂၁	၁၅၇	၃
ဇူလိုင် ၁၉ မှ ဩဂုတ် ၁၊ ၂၀၂၁	၄၆၃	၂၀

ကရင်နီပြည် ကိုဗစ်ဖြစ်ပွားသည့် နေရာ (ဇွန် ၁၅ - ဩဂုတ် ၁၊ ၂၀၂၁)

မြို့နယ်	ပိုးတွေ့လူနာ
လွိုင်ကော်	၄၉၀
ဖားဆောင်း	၁၀၉
ဘောလခဲ	၁၅
ဖရူဆို	၆

စကစမှ ဖော်ပြသော ကိုဗစ်ပိုးတွေ့လူနာ ကိန်းဂဏန်းအရ ပြီးခဲ့သည့် နှစ်ပတ်အတွင်း မြင့်တက်သွားသည်။ သို့သော်လည်း ဖော်ပြထားသော ကိန်းဂဏန်းထက် ပိုမိုများပြားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူ့လူထုများသည် စကစ၏ ကျန်းမာရေးအစီအစဉ်အား အယုံအကြည်မရှိကြသည့်အတွက် စကစ၏ ကျန်းမာရေးဝန်ထမ်းမှ ပြုလုပ်သော စစ်ဆေးချက်များအား စစ်ဆေးမှုမခံရကြခြင်းဖြစ်သည်။ ကိုဗစ်သံသယဖြစ်သည့် လူနာများသည် မိမိ၏နေအိမ်တွင်သာ ကိုယ်တိုင် ကုသမှုခံယူရန် ဆန္ဒရှိကြသည်။

ကိုဗစ် ၁၉ ကူးစက်မှုအများဆုံးဖြစ်သည့် လွိုင်ကော်မြို့နယ်တွင် စကစ မှ ဒေသခံများ၏ ရောဂါကူးစက်မှု ထိန်းချုပ်ရန်နှင့် မိမိအသိုင်းအဝိုင်းအား ကာကွယ်ရန် ကိုဗစ်စစ်ဆေးရေး ထားရှိသည့် နေရာများအား ပြန်လည်ရုတ်သိမ်းရန် ညွှန်ကြားခဲ့သည်။ ဤလုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် စကစသည် ပြည်သူ့လူထုများအား ရောဂါကပ်ဘေးမှ ကာကွယ် ထိန်းချုပ်ရန်အတွက် စိတ်ဝင်စားမှုမရှိသည့်အပြင် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုလိုလားကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

**Contact persons:**

Khu Ko Reh           Tel: +668 2196 2258

Ruby                    Tel: +666 3184 2980

Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)